

ဓမ္မအမေးအဖြေများ

၉။ လူသတ်ဖို့ညွှန်ကြားသူ

လူသတ်ဖို့ ညွှန်ကြားသူ

ဆရာတော် အရှင်မြတ်ဘုရား၊

ရဟန်းတစ်ပါးသည် လေးမြား၊ ဓား၊ တုတ်၊ သေနတ်စသော လက်နက် ကိုင်ဆောင်ထားသူများအား လူသား တစ်ယောက်ကို သတ်ဖြတ်ရန် တိုက်တွန်း၊ အားပေး၊ နည်းပြလမ်းညွှန် လုပ်ကောင်းပါသလား၊ အကယ်၍ လုပ်ခဲ့လျှင် ထိုရဟန်းသည် ဝိနည်းအရ မည်သည့်အပြစ် ရှိပါသနည်း။ အပြစ်ကြီးသလား ပေါ့သလား ဆိုသည်ကို ကျမ်းဂန်နှင့်အညီ ဖြေကြား ပေးစေချင်ပါသည်။

နေမျိုးလင်း (Austin, TX)

ဓမ္မဂုဏ်ရည်ကို ညှိုးစေသူ

ပိဋကတ်သုံးပုံထဲမှာ 'ဗုဒ္ဓဘုရားရှင်ဟာ မိမိကိုဖြစ်စေ၊ မိမိနှင့် ပတ်သက် သူကိုဖြစ်စေ ဆန့်ကျင်တဲ့လူတွေကို စိတ်ဆိုးပြီး အဲဒီလူတွေကို သတ်ပစ်ဖို့ လက်နက်ရှိသူတွေကို အ ဘေးတယ်'ဆိုတဲ့ စာကြောင်းတိုလေး တစ်ကြောင်းလောက်သာ ပါခဲ့မယ်ဆိုရင် ဗုဒ္ဓရဲ့တရားတော် မှာ 'ဧဝံ ပဿကော = လာပါ ရှုပါ' လို့ စမ်းသပ်ခံနိုင်တဲ့ ဓမ္မဂုဏ်ရည် မရှိနိုင်တော့ပါဘူး။ ဗုဒ္ဓဘာသာဟာ ကမ္ဘာပေါ်မှာ ယခုလောက်လဲ ထွန်းပြောင်လာနိုင်စရာ အ ကြောင်းမရှိပါဘူး။ ဗုဒ္ဓ တရားတော်အ ရ သက်ရှိသတ္တဝါ တစ်ယောက်ကို သတ်ဖို့ သို့တည်းမဟုတ် သတ်ခိုင်းဖို့ မည်သည့် ဖန်ဆင်းရှင် သို့တည်းမဟုတ် ဗြဟ္မာဘုရား နတ်သိကြား မှာမှ အ ထူးအ ခွင့်အ ရေး မရှိပါဘူး။ သင့်လက်ပေါ်မှာ တွားသွားနေတဲ့ ပုရွက်ဆိတ်ကလေးကိုတောင် စိတ်ထင်တိုင်း သတ်ဖို့ အ ခွင့်အ ရေး သင့်မှာ မရှိဘူး။

ဗုဒ္ဓတရားတော်အ စစ်က အဲဒီလို ဖြစ်လို့ ဗုဒ္ဓရဲ့သားတော် ဖြစ်တဲ့ ရဟန်းအ စစ်တွေက လူတစ်ယောက်ကို သတ်ဖို့ လက်နက်ကိုင် လူသတ်သမားကို ဘယ်လိုလုပ်ပြီး တိုက်တွန်း အ ဘေးကောင်းပျံ့မလဲ။ အ ဘေးပေး တိုက်တွန်းခဲ့ရင်လဲ အဲဒီရဟန်းဟာ ကိုယ်တိုင် ရဟန်းအ ဖြစ်က လူ့အ ဖြစ်ကို လျော့ကျသွား ရုံမက ပြောပြခဲ့တဲ့ ဗုဒ္ဓရဲ့ ဓမ္မဂုဏ်ရည်ကို ညှိုးမိန်အေ ဘင် လုပ်ရာကျ ပါတယ်။

လူသတ်အ ဂါဠါးပါး

ရဟန်းတစ်ပါးဟာ ကိုယ်တိုင် လူကိုသတ်ရင်၊ အ နည်းဆုံး ကိုယ်ဝန်ဆောင် အ မျိုးသမီးကို ပဋိသန္ဓေဖျက် ဆေးပေးမိရင်၊ ဒါမှမဟုတ် အ ခြားတစ်ယောက်ကို လူသတ်ဖို့ စေခိုင်း အ ဘေးပေး တိုက်တွန်းရင်၊ သေချင်နေတဲ့လူကို သေတာ ကောင်းတယ်လို့ မြှောက်ပေးရင်၊ သေချင်နေသူရဲ့ အ နီးအ နားမှာ လူသတ် ပစ္စည်းတွေကို ချထားပေးရင် အဲဒီရဟန်းဟာ သင်္ကန်းဝတ်ထားပေမဲ့ ရဟန်းဆိုတဲ့ အ ရေအ တွက်ထဲ မပါတော့ဘူး။ လူသတ်မှု ထမြောက်ဖို့အ တွက် -

- ၁) သတ်ခဲ့လူဟာ လူသားစင်စစ်ဖြစ်ခြင်း
- ၂) အဲဒီလူ အ သက်ရှိနေတယ်လို့ သိခြင်း
- ၃) သတ် (သေစေ) လိုတဲ့ စေတနာ ရှိခြင်း
- ၄) ကိုယ်တိုင် လုံ့လပြု၍ သတ်ခြင်း
- ၅) အ သတ်ခံရသူ သေဆုံးခြင်းလို့ အ ဂါဠါးချက် ရှိပါတယ်။



စေခိုင်းပုံ ၆ မျိုး

အ ခြားလူကို စေခိုင်းရာမှာ သတ်မှတ်ချက် လွဲခဲ့ရင် တော့ အ ဘတ် မသင့် (ပါရာဇိကမကျ) ဘူး။ ဥပမာ 'ဦးအတ္တကို (ဝတ္ထု)၊ မွန်းလွဲ ၁ နာရီ အ ချိန် (ကာလ)၊ ရွှေတံခံဘုရား အ ရှေ့ဖက်မုခ်မှာ (ဩကာသ)၊ လှံစွပ်နဲ့ (အ ဘုရား)၊ (ဦးအတ္တ) လမ်းလျှောက်နေတုန်း (ကုရိယာ ပထ)၊ ရှေးတည်တည်ကနေ ဗိုက်ကို ထိုးပြီး (ကြိယာဝိသေသ) သတ်ပါ'လို့ ဆရာတော် ဦးတိဿက သတ်ဖို့ ခိုင်းခဲ့ပေမဲ့ လူသတ်သမားက ဦးအတ္တကို မသတ်ဘဲ ဦးဇောတကို သတ်မိရင်ဖြစ်စေ၊ လှံ စွပ်နဲ့ မထိုးဘဲ သေနတ်နဲ့ ပစ်ရင်ဖြစ်စေ (ခြောက်ချက်ထဲက တစ်ချက်ချက် လွဲခဲ့ရင်) ဆရာတော် ဦးတိဿ အ ဘတ်မသင့် (ပါရာဇိက မကျ)ဘူး။

အဲဒီ ခြောက်ချက်နဲ့ သတ်ဖို့ အ တိအ ကျခိုင်းရင် အ တိအ ကျ ညီညွတ်မှ ခိုင်းသူဟာ ပါရာဇိကကျ (ရဟန်းအ ဖြစ် ဆုံးရှုံး) ပါတယ်။ ဒါပေမဲ့ သတ်မှတ် ချက်မရှိဘဲ သာမန် စေခိုင်းရင်တော့ အ ဘတ်လွတ်လမ်း မရှိနိုင်ပါဘူး။ ဥပမာ လူသတ်သမားကို ဆရာတော် ဦးတိဿက 'ဟေ့ ဒကာ၊ ဦးအတ္တကို သွားပြီး သတ်ပစ်ချေ'လို့ သာမန်ပြောလို့ လူသတ်သမားအ နေနဲ့ ဦးအတ္တကို သွားသတ်ရင် ဦးအတ္တသေတာနဲ့ ဆရာတော်ဦးတိဿ ဘုန်းကြီး မဟုတ်တော့ဘူး။

သတ်မှတ်ချက် မရှိလို့

ဆရာတော် ဦးတိဿက လက်နက်ကိုင်တွေကို 'ခင် ဗျားတို့ကို ဆန့်ကျင် အ ဘံနေသူတွေဟာ ခင်ဗျားတို့ရဲ့ ရန်သူပဲ။ ရန်သူဆိုတာကို အ ခွဲကွင်းအ ကျန် မထားနဲ့၊ အ ပြတ်ရှင်းပစ်'လို့ သာမန်ပဲ တိုက်တွန်း အ ဘေးပေးပြီးတဲ့နောက် လက်နက်ကိုင်တွေက (ဆရာတော် ဦးတိဿက တို့ကို ရန်သူကို အ ပြတ် ရှင်း ပစ်ဖို့ သင်ကြားပေးလိုက်တာပဲဆိုတဲ့ အ သိနဲ့) ၎င်းတို့ကို ဆန့်ကျင်သူ မှန်သမျှကို 'ဘယ်သူ့ကို မဆို၊ ဘယ်အ ချိန်၊ ဘယ်နေရာ၊ ဘယ်လက်နက်၊ ဘယ်လို နေတုန်း၊ ဘယ်နည်းနဲ့ပဲ သတ်သတ်၊ သတ်ဖို့ အ မိန့်ပေးပေး' ဆန့်ကျင်ဖက် အ ပုံစံမှာ လူတစ်ယောက် သေတာနဲ့ စေခိုင်းသူ ဆရာတော် ဦးတိဿ ရဟန်းမဟုတ်တော့ဘဲ သင်္ကန်းဝတ် ကြီး ဖြစ်သွားပါတယ်။

ဦးတိဿဟာ ခေါင်းပြတ်သွားတဲ့ လူကို ပြန်ရှင် A ဘင် လုပ်လို့ မရသလို တစ်သက်လုံး ဘုန်းကြီး ပြန် ဝတ်ခွင့်လဲ မရှိတော့ဘူး။ ဗုဒ္ဓသာသနာ့ ဝန်ထမ်း ရှင် ရဟန်းA ဖြစ် ဒီဘဝမှာ ဆုံးရှုံးသွားပြီ။ A ပြစ်က A အဲ လောက် ကြီးတယ်။ □



ငါ့A မိဋ္ဌာန်

မှားယွင်းမှုဟူသည် မောဟမကင်းသူ လူတိုင်းနှင့် ဆက်ဆံ၏။

သုခ၏ မျိုးစေ့ဖြစ်သော ဒုက္ခကို ရဲရဲစွာ ငါခံယူမည်။

ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍ ဆောင်ရွက်မည်။

ငါ့A လုပ်နှင့် တူသော A ကျိုးကို မချွတ် ငါရမည်။
စတုတ္ထစံကျောင်းဆရာတော်